

မုန်မုန့်တုတ်ဆီအတတ် ဘဉ်ကူဘဉ်ကံတခါဧါ.

သွဉ်ညါနတုတ်ဘဉ်ယိဉ်ဘဉ်ထွဲဒီးစဲး(ဖ)စဲး(စ) တကွါ.

တုတ်လာစဲး(ဖ)စဲး(စ)စဲးတုတ်နုဉ်မုန်မုန့်လဲဉ်.

စဲး(ဖ)စဲး(စ)ကဲထီဉ်အသးဖဲနီဉ်ခိအံၤခိဆာဝဲဒဉ်တုတ်ဆီဘဉ်ကူ
ဘဉ်ကံတခါဒိဉ်ဒိဉ်ကလံာ်အခါန့ဉ်လီၤ. စဲး(ဖ)စဲး(စ)မၤဘဉ်
ဒိဉ်ခိအကွါအဂီၢ်တဘျုးမံၤလၢအမုၢ်တုတ်ဒိသးသးဖျါဒီးပ
သိဉ်ဒီးဒုးကဲထီဉ်တုတ်သံသ့လီၤ.

စဲး(ဖ)စဲး(စ)မုၢ်တုတ်ဆူးတုတ်ဆီအဂီၢ်ဂီၢ်အူတခါလီၤ. ခွဲးယံာ်အ
ဂီၢ်ဒိဉ်ကတုတ်လၢကဘျါက့ၤလၢ စဲး(ဖ)စဲး(စ)မုၢ်တုတ်ကူစါအံၤ
ချ့သဒီးန့ဉ်လီၤ.

မုၢ်ယကဘဉ်ကွါဟ့ဉ် တုတ်မုန့်လဲဉ်.

တုတ်ဆီအတတ်ဘဉ်ကူဘဉ်ကံတမံၤလၢလံာ်ကဲထီဉ် စဲး(ဖ)
စဲး(စ)သ့လီၤ. တုတ်ဆီအတတ်ဘဉ်ကူဘဉ်ကံအါတကွါန့ဉ်ဂ့ၤ
ထီဉ်က့ၤဒဉ်အတုတ်လီၤ, သနံကုနကလိဉ်သွဉ်ညါတုတ်လာန
ကဘဉ်မၤအံၤဖဲတုတ်ဆီပနီဉ်တဖဉ်နးထီဉ်ချ့ချ့အခါလီၤ.

ဖဲနမုၢ်အိဉ်ဒီးစဲး(ဖ)စဲး(စ)အခါ, ဘဉ်သွဉ်သွဉ်နကတုတ်ဘဉ်
တုတ်ဆီနးန့ဉ်အလီၢ်, လၢကျိကျဲလၢအလီၤဆိဒီးညိဉ်တုတ်ဆီ
န့ဉ်လီၤ.

စဲး(ဖ)စဲး(ဖ)အပနီဉ်တဖဉ်



ကသါချ့မ့တမုၢ်
ကသါတလၢကသါ



တုတ်လံာ်ကိးတုတ်ခုဉ်



သးဖျါဉ်ဖုချ့.



နီဉ်ခိအတုတ်ကိးတုတ်ခုဉ်
လီၤစ့ၤ



ဟၢဖါလူ



ဆိဉ်ဆီစ့ၤမ့တမုၢ်တ
ဆိဉ်ဆီဘဉ်



သးကလဲးဒီး ဘျီး



တုတ်လံာ်ဘျီး, သးက
ဒိကဒါ, မဲခဲမဲသပုၤ
မ့တမုၢ်တုတ်သကံာ်
ပဝးဆိတလဲလၢအ
ကဲထီဉ်အသိတဖဉ်



ဆီမ့တမုၢ်တုတ်ဘဉ်နး
ထီဉ်န့ဉ်လၢညါ)

ဖဲယမုၢ်ဘဉ်ယိဉ်တုတ်အခါယကြးမၤ တုတ်မုန့်လဲဉ်.

ဖဲနဆိကမိဉ်လၢနမ့တမုၢ်ပုၤလၢနအဲဉ်တဂၤမုၢ်မၤ
န့ဉ်စဲး(ဖ)စဲး(စ)န့ဉ်, ကနဉ်နသးကတဲနဒိလဲဉ်တကွါ,
ကိးဘဉ်ဝးသၢဖျါဉ် (000) မ့တမုၢ်လဲၤဘဉ်ဆူတုတ်ဆီ
ဟံဉ်တဘျီဃီဒီးသံကွါကသိဉ်သရဉ်တဂၤမ့တမုၢ်သ
ရဉ်သရဉ်မုၢ်ကွါပုၤဆါ, “အကဲစဲး(ဖ)စဲး(စ)သ့လီၤ.
နလဲၤဆူကသိဉ်သရဉ်အအိဉ်မုၢ်ဝဲဒဉ်လံာ်န့ဉ်ဘဉ်ဝဲ
ဒဉ်လၢတုတ်ကက့ၤကဒါဆူကသိဉ်သရဉ်အအိဉ်လီၤ.



ဖဲနမုၢ်တသွဉ်ညါလီၤတုတ်န့ဉ်, ကိးဘဉ်
13 HEALTH (13 43 25 84)

သရဉ်သရဉ်မုၢ်ကွါပုၤဆါလၢဆဲးလီၤ
အမံၤဒီးပဒိဉ်တဘျီလၢလံာ်လၢတုတ်
ဟ့ဉ်ကူဉ်ကလီ, ဟံတုတ်ဂုၢ်လၢတုတ်ခူ
သ့ဉ်န့ဉ်တကွါ.

မှ်မတၢမၤန့ၣ်စဲး(ဖ)စံး(စ)သ့လဲၣ်.

စဲး(ဖ)စံး(စ)မၤဘၣ်ဒိပုၤတၢဂၤလၢလၢသ့လီၤ, သးစၢ်ဒီးပုၤလၢအဆူၣ်ချ့ဒၣ်လၢကဲထီၣ်သ့လီၤ. ပုၤတၢနီၤန့ၣ်အတၢ်အိၣ်သးအါလၢကဒီးန့ၣ်စဲး(ဖ)စံး(စ)အါန့ၣ်ပုၤအၢၤတဖၣ်လီၤ. နတၢ်ဘၣ်ယိၣ်အါထီၣ်ဖဲန့ၣ်-

- ပုၤလၢအသးပုၤအနီၣ်အါန့ၣ် ၆၅ နံၣ်
- နီၢ်ခိၣ်တြီဆၢတၢ်ဆါအသန့စၢ်လီၤ
- ကူးကွဲးဘၣ်သးဖဲတယီၤဒီးဘၣ်အခါ
- ဒၢမ့တမ့ၢ်အိၣ်ဖျၢၣ်ဖိတယီၤဒီးဘၣ်
- မ့ၢ်အဘီရံကွၢ်န့ၣ်မ့တမ့ၢ်ထိရူးစထရူးကီးဖိ
- ကူစါသးလၢခဲစၢ်တၢ်ဆါအဂီၢ်
- အိၣ်ဒီးတၢ်ဆူးတၢ်ဆါလၢအနးတဖၣ်
- အိၣ်ဒီးတၢ်အူအိၣ်, ဘၣ်ကူးဒီးတၢ်ဘၣ်ဒိဘၣ်ထံးတဖၣ်
- မၤန့ၣ် COVID-19
- မၤန့ၣ်တွံလံ စဲး(ဖ)စံး(စ)
- မ့ၢ်ဖိသၣ်လၢအသးစၢ်န့ၣ် ၁ နံၣ်

ကဘၣ်ယုၣ်တၢ်မၤစၢၤအဂီၢ်မှ်နကသ့ၣ်ညါ
ၼါ. မ့ၢ်အကကဲဘၣ်ဖူး စဲး(ဖ)စံး(စ)ၼါ.



ကွၢ်ဘၣ်တၢ်ဂီၤမုၤလၢအထီအိၣ်၁မံးနံးတခါ
အံၤလၢကမၤလိၤအါထီၣ်ဘၣ်သးစဲး(ဖ)စံး(စ)
တက့ၢ်.

မှ်တၢ်ကဒိသဒါစဲး(ဖ)စံး(စ)ဒဲလဲၣ်.

ကျိၤကျဲအဂ့ၤကတၢ်လၢတၢ်ကဒိသဒါစဲး(ဖ)စံး(စ)မှ်တၢ်ဟး
ဆူးတၢ်ဘၣ်ကူဘၣ်ကဲန့ၣ်လီၤ. နမၤတၢ်အံၤသ့ခီဖျိ-



ကတိၤတၢ်ဒီးနကသံၣ်သရၣ်ဖဲ
နအိၣ်တမ့ၢ်တလၢအခါ



အိၣ်ဆိးမၤချူးခံနသးဒီးက
သံၣ်ဒိသဒါတဖၣ်



ဟ်တၢ်ဘၣ်ကူးတဖၣ်ကဆဲက
ဆိဒီးကးဘၢဃာ်အံၤဖဲအဘျါ
က့ၤအခါ



သ့ကဆိနစုတဖၣ်ခဲအံၤခဲအံၤ



သ့ၣ်ညါစဲး(ဖ)စံး(စ)ဒီးတၢ်
ဘၣ်ကူဘၣ်ကဲအပနီၣ်တဖၣ်
တက့ၢ်.

တၢ်ဟ်ပနီၣ်စဲးဘျူးစဲးဖျိ

တၢ်မၤန့ၣ်အံၤလၢအံးစတြလၢယိစဲး(ဖ)စံး(စ)အပုၤယံၤသန့, တၢ်ဖိၣ်ဂၢ်ဒီးတၢ်ဒိသဒါတၢ်ဆါအလီၢ်ခၢၣ်သး, ဒီးအံးစတြလၢယိပုၤတၢဂၤလၢတၢ်ဆါဘၣ်ကူဘၣ်ကဲအဂီၢ်အတၢ်ထုးဟ်အပူၤလီၤ.

တၢ်ဘိးဘၣ်ဒုးသ့ၣ်ညါ

တၢ်ဂ့ၢ်တၢ်ကျိၤအကဘျူးတခါအံၤအခီပညီအခိၣ်သ့ၣ်မှ်ဝဲဒၣ်လၢတၢ်ကူဘၣ်ကဲသ့အတၢ်ပညိၣ်တဖၣ်အဂီၢ်ဒီးတၢ်တပညိၣ်လီၤအံၤလၢအကမၤတၢ်ဒိတၢ်မၤပုၤတၢ်ဟ့ၣ်ကူၣ်လၢကသံၣ်ကီအပူၤစဲၣ်နီၤတဖၣ်ကဟ့ၣ်အဂီၢ်ဘၣ်. တၢ်ဂ့ၢ်တၢ်ကျိၤအကဘျူးတခါအံၤဘၣ်တၢ်မၤကွၢ်ဟ့ၣ်လီၤလဲလၢကမျၢၢ်အဂီၢ်လီၤ. လၢတၢ်ကဟ့ၣ်ကဒါတၢ်ထီၣ်တၢ်ဟ်သးအဂီၢ်ဝဲသးစူၤအံၤမ့ၢ်(လ) ဘၣ် sepsis@health.qld.gov.au.